

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Where is my customs declaration?	a kauk khoon kinn lok khwi beh maa leh? (အကောက်ခွန်ကင်းလွတ်ခွင့်ဘယ်မှာလဲ?)
I do not have anything to declare.	a kauk khoon sawn pho baa maa ma she bu (အကောက်ခန့် ဆောင်ဖို့ဘာမရှိဘူး)
These goods are personal.	daa twey haa ko pine pyitsee twey baa (ဒေတေဟာ ကိုယပိုင်ပစ္စည်းတေ)
Not for sale.	yawn yann ma hoke baa (ရောင်းရန်မဟုတ်တေ)
Can you help me fill out the forms?	pon san pyey pho koo nyee baa (ပုံစံညွှန်ဖို့ ကူညီပေ)
Is this correct?	dee haa mhann laa? (ဒီဟာမန်လား?)
Here is my passport.	dee maa nie ngan ku lek mhuh baa (ဒီမာနိုငံကူးလကမတေ)
Here is my visa.	dee maa pyee win khwi baa. (ဒီမာ ပညဝငဒုပ)
I have no (target currency) money.	cheh ma maa myanmar pike san ma she bu (ကန်တော / ကန်မ မာ မန်မာပိုင်ကဆံမရိဘူး)
Ad valorem	a khoon (အခွန်)
Ammunition	leh neh kheh yann (လက်နက်ခဲယမ်း)
Baggage	a htoke a poe (အထုပ်အပိုး)
Bill of lading	a khoon sawn

	(အခွန်ဆောင်)
Cargo	caa go (ကာဂို)
Customs	a kauk khoon htaa na (အကောက်ခွန်ဌာန)
Customs declaration	a kauk khoon kinn lok khwi (အကောက်ခွန်ကင်းလွတ်ခွင့်)
Customs tax	a kauk khoon (အကောက်ခွန်)
Customs worker	a kauk khoon won htaan (အကောက်ခွန်ဝန်ထမ်း)
Damaged	pyek see kheh deh (ပျက်စီးခဲ့တယ်)
Delivery	way ngha deh (ဝေငှတယ်)
Duty	taa won (တာဝန်)
Expenditures	a thone sa yake myaa (အသုံးစရိတ်များ)
Export	htwek kon (ထွက်ကုန်)
False	a hmaa (အမှား)
Foreign currency	nie ngan chaa ngway (နိုင်ငံအားင)
Form (document)	pone san (ပုံစံ)
Holding	kie sawn deh

	(ကိုင်ဆောင်တယ်)
Import	thwinn kone (သွင်းကုန်)
Insurance	aar ma khaan (အာမခံ)
Burmese	myanmar sagaa (မြန်မာစကား)
Loading	pyey deh (ဖြည့်တယ်)
Name of goods	kone pyit see myaa ah myee (ကုန်ပစ္စည်းများအမည်)
Narcotics	muu yit sey waa (မူးယစ်ဆေးဝါး)
National treasure	a myoe thaa a pho tan pyit see (အမျိုးသား အဖိုးတန်ပစ္စည်း)
Nomenclature	naa myee a su (နာမည်အစု)
On-Board	tek deh (တက်တယ်)
Origin	mu la (မူလ)
Owner	pine sine thu (ပိုင်ဆိုင်သူ)
Packing list	a htoke a poe saa yin (အထုပ်အပိုးစာရင်း)
Passport	nie ngan ku lek hmuh (နိုင်ငံကူးလက်မှတ်)
Permission	khwi pyu chek

	(ခွင့်ပြုချက်)
Personal use	ko pine a thone a sawn (ကိုယ်ပိုင်အသုံးအဆောင်)
Personnel	ko yey ko taa (ကိုယ်ရေးကိုယ်တာ)
Prohibited	taa myit chek (တားမြစ်ချက်)
Property	pine sine mhu (ပိုင်ဆိုင်မှု)
Rate	Hnone (နှုတ်)
Rate of exchange	ngway leh Hnone (ဝေလဲနှုတ်)
Receipt	phyuh pine (ဖြတ်ပိုင်း)
Relics	a mwey (အမွေ)
Restricted	kant tuh chek (ကန့်သတ်ချက်)
Souvenir	a hmuh ta ya (အမှတ်တရ)
Specification	a thay sek (အသေးစိတ်)
Storage	thoe hlawn yone (သိုလှောင်ရုံ)
Tariff	htoke kone thwinn kone sa yin (ထုတ်ကုန် သွင်းကုန် စာရင်း)
Tax-free	kin look kone

	(ကင်းလွတ်ကုန်)
To answer	pyey deh (ဖြေတယ်)
To be responsible for	taa won you (တာဝန်ယူ)
To export	tin poe deh (တင်ပို့တယ်)
To fill out	pyey swek deh (ဖြည့်စွက်တယ်)
To present for customs inspection.	a kauk khoon a sit khann yan tin pya baa (အကောက်ခွန်အစစ်ခံရန် တင်ပြတယ်.)
Transportation	lann pann sek thwe yey (လမ်းပန်းဆက်သွယ်ရေး)
Unloading	kone cha deh (ကုန်ချတယ်)
Valuables	tan pho she taw (တန်ဖိုးရှိသော)
Value	tan phoe (တန်ဖိုး)
Visa	pyee win khwi (ပြည်ဝင်ခွင့်)
Weapons	leh neh (လက်နက်)
X-ray machine	dat hmann yike sek (ဓာတ်မန်ရိုက်စက်)